

မာတိကာ

	အမှာစကားလေးပါ	
၁။	ဖိုက်တင်း	၁၁
၂။	အဓိက ကိုယ်ကိုယ်တိုင်ပါပဲ	၁၃
၃။	ခံနိုင်ရည်ရှိပါစေ	၁၇
၄။	ဘဝဇာတ်ခုံ	၁၉
၅။	ပြုံးပြုံးလေးနော် သူငယ်ချင်း	၂၃
၆။	ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပါ	၂၅
၇။	မင်းဘယ်တွေ့မှ အားမငယ်နဲ့	၂၇
၈။	အားမငယ်နဲ့	၂၉
၉။	စိတ်ဓာတ်မကျနဲ့	၃၃
၁၀။	စိတ်ဓာတ်မကျနဲ့ (၂)	၃၇
၁၁။	မင်းအားငယ်တိုင်းဖတ်ဖို့	၄၁
၁၂။	မင်းအားငယ်တိုင်းဖတ်ဖို့ (၂)	၄၃
၁၃။	မမေ့နဲ့နော်	၄၅
၁၄။	မျောလွင့်နေသော အတွေးများ	၄၇
၁၅။	စိတ်ထားတတ်ဖို့ လိုပါတယ်	၄၉
၁၆။	ပျော့ညံ့တဲ့သူ မဖြစ်စေနဲ့	၅၃
၁၇။	လဲကျပြီးတိုင်း ပြန်ထပါ	၅၅
၁၈။	ပြုံးပါရစေ	၅၇
၁၉။	ပြတ်သားလိုက်စမ်းပါ	၅၉

၁၄။	ရိုးရှင်းသောနေထိုင်မှု	၆၁
၁၈။	စိတ်အာဟာရ	၆၃
၁၉။	စကားအာဟာရ	၆၇
၂၀။	အပူတွေလျော့	၆၉
၂၁။	စိတ်ဆိုတာ	၇၁
၂၂။	ပစ်ထားလိုက်	၇၃
၂၃။	စိတ်ကိုပြုပြင်တတ်အောင်ကျင့်ပါ	၇၅
၂၄။	ရင့်ကျက်လာခြင်း	၇၇
၂၅။	ပြုံးနိုင်ခြင်းက အောင်နိုင်ခြင်းပါ	၇၉
၂၆။	အေးချမ်းစွာနေထိုင်နည်း	၈၁
၂၇။	အဖော်မွန်	၈၃
၂၈။	ကိုယ်ချင်းစာကြည့်ပါ	၈၅
၂၉။	ပေါ့ပေါ့လေးမတွေးနဲ့	၈၇
၃၀။	စိတ်ညစ်တဲ့အချိန်တိုင်းဖတ်	၈၉
၃၁။	ဘဝရဲ့ မာယာများ	၉၃

